




Legal Aid Network

ဥပဒေ အထောက်အကူပြုကွန်ရက်

Email:- legalaidnetwork@gmail.com

website:- legalaidnetwork.org

CRPH အနေဖြင့် စဉ်းစားဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှု (မူကြမ်း) အား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) နှင့် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ခံတို့ဖြင့် ဆက်စပ်၍ အကြံပြုချက်တင်သွင်းခြင်း။



အရပ်ဖက်ဆိုင်ရာက လွှမ်းမိုးမှု (Civilian Supremacy) အခြေခံတွင် တိုင်းပြည်အဆောက်အအုံ (State Institutions) တို့၏ အခြေပြုရေး

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအား အောက်ပါပုဂ္ဂိုလ်များ ပါဝင်ဖွဲ့ စည်းစေသင့်ပါသည်။

- (၁) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူတဦး ဥက္ကဋ္ဌ
- (၂) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူတဦး အဖွဲ့ ဝင်
- (၃) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူတဦး အဖွဲ့ ဝင်
- (၄) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူတဦး အဖွဲ့ ဝင်
- (၅) ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူတဦး အဖွဲ့ ဝင်
- (၆) တိုင်းရင်းသားပြည်နယ် ၇ ခုက နေ၍ ကြားကာလဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ (က) (၂) အရ ၎င်းတို့ ၏ ပြည်နယ်အလိုက် အဆိုပြုတင်သွင်း လိုက်သော နိုင်ငံရေးဝါရင့် ပုဂ္ဂိုလ်များ
 - (က) ရှမ်းပြည်နယ် မှ သုံးဦး အဖွဲ့ ဝင်
 - (ခ) ကချင်ပြည်နယ်မှ တဦး အဖွဲ့ ဝင်
 - (ဂ) ကရင်ပြည်နယ်မှ တဦး အဖွဲ့ ဝင်
 - (ဃ) ကရင်နီပြည်နယ်မှ တဦး အဖွဲ့ ဝင်
 - (င) ချင်းပြည်နယ်မှ တဦး အဖွဲ့ ဝင်
 - (စ) မွန်ပြည်နယ်မှ တဦး အဖွဲ့ ဝင်
 - (ဆ) ရခိုင်ပြည်နယ်မှ တဦး အဖွဲ့ ဝင်
- (ရ) ဥပဒေပညာရှင်တဦး အဖွဲ့ ဝင်
- (၈) စီးပွားရေးပညာရှင်တဦး အဖွဲ့ ဝင်
- (၉) ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကို ကျွမ်းကျင်သူပညာရှင်တဦး အဖွဲ့ ဝင်
- (၁၀) ဖက်ဒရယ်ရေးရာ ကျွမ်းကျင်ပညာရှင် တဦး အဖွဲ့ ဝင်
- (၁၁) သတင်း (Information Technology) နှင့် ကွန်ပျူတာကျွမ်းကျင်ပညာရှင်တဦး အဖွဲ့ ဝင်

စုစုပေါင်း

၁၉ ဦး

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ လုပ်ပိုင်ခွင့်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီသည် -

- (၁) ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စုအစိုးရ သို့ဖြစ်စေ၊ ပြည်ထောင်စုသမ္မတ သို့ဖြစ်စေ ဤကြားကာလ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ အကြံပေးခွင့်ရှိသည်။
- (၂) အကြံပေးချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက ပြည်ထောင်စု ဝန်ကြီးချုပ်ကဖြစ်စေ၊ ပြည်ထောင်စု

သမ္မတကဖြစ်စေ မည်သည့်အတွက် လိုက်နာဆောင်ရွက်ခြင်း မပြုပါကြောင်း ခိုင်လုံသည့် အကျိုး အကြောင်းကို ဖော်ပြလျက် ရှင်းလင်းရေးသားထားသည့်စာကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ သို့ ပြန်လည်ပေးပို့ရမည်။

- (၃) ယင်းစာအပေါ်အခြေခံ၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အစည်းအဝေးပြန်ထိုင်ကာ ညှိနှိုင်း ဆွေးနွေးရမည်။ စာပါ ရှင်းလင်းရေးသားချက်ကို လက်ခံပါက အဆိုပါအကြံပြုချက်အား ပြန်လည်ရုပ်သိမ်းရမည်။
- (၄) အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ လေးပုံသုံးပုံ (၁၂ ဦး) အရေအတွက်ရှိသော အဖွဲ့ဝင်များ လက်မခံပါက အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စု အစိုးရတဖွဲ့လုံးနှင့် ဆွေးနွေးခွင့်ကို တောင်းခံနိုင်သည်။ သင့်တော်သည့် အချိန်အပိုင်းအခြား (သို့မဟုတ်) အများဆုံး ရက်သတ္တပတ် သုံးပတ်ထက်မပိုသော ကာလအတွင်း တွေ့ဆုံဆွေးနွေးနိုင်စေရန် အစိုးရက စီစဉ်ပေးရမည်။
- (၅) အထက်အပိုဒ်ခွဲ (၄) အရ ဆွေးနွေးပွဲတွင် အကြံပေးချက်အတိုင်း လိုက်ပါဆောင်ရွက်ခြင်း (သို့မဟုတ်) အကြံပေးချက်ကို ပယ်ချခြင်း (သို့မဟုတ်) နှစ်ဖက်ညှိနှိုင်း၍ လမ်းကြောင်းသစ်တခုခုကို သဘောတူညီခြင်းဖြင့် အဖြေရှာနိုင်သည်။
- (၆) အထက်အပိုဒ်ခွဲ (၅) အရ ဆွေးနွေးသော်လည်း ပြေလည်မှုမရှိပါက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီသည် ဖက်ဒရယ်ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်သွင်းပြီး အဆုံးအဖြတ် တောင်းခံခွင့် ရှိသည်။
- (၇) တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်အား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက လည်းကောင်း၊ အမျိုးသားညီညွတ်ရေး ဖက်ဒရယ်ပြည်ထောင်စု အစိုးရကလည်းကောင်း လိုက်နာကြရမည်။

ဥပဒေအထောက်အကူပြုကွန်ရက်
အသေးစိတ်သိရှိလိုလျှင် ဆက်သွယ်ရန်

ဧပြီလ (၁၆) ရက် ၂၀၂၁ ခုနှစ်။

Mr. Aung Htoo, M.A (Human Rights) R.L., Human Rights Lawyer
Program on Teaching Human Rights Law, Columbia University, New York, USA.
Founder of Legal Aid Network (LAN) and Principal of Federal Law Academy
E.mail: legalaidnetwork@gmail.com
Website: legalaidnetwork.org
Tel: (46) 76 1156 215

Mr. Adalgiso Montinari: M.A Conflict Studies and Human Rights, University of Utrecht, The Netherlands.
Senior Researcher & Program Facilitator - Legal Aid Network (LAN)
E.mail: legalaidnetwork@gmail.com

Mr. Kyaw Kyaw, B.Sc (Geology)
Strategy & Policy Consultant
Legal Aid Network (LAN)
E.mail: kyawkyaw@legalaidnetwork.org

Ms. Lu Awng (LL.B, B.A Com Arts)
Advocacy Coordinator, Legislative Assemblies
Legal Aid Network (LAN)
Email: lu.awng@legalaidnetwork.org

Ms. Ja Nu Pan (LL.B, LL.M, Ph.D)
Advocacy Coordinator for Legal and Constitutional Campaign
Legal Aid Network (LAN)
E.mail: janupan@legalaidnetwork.org

Mr. Lahpai Naw San (LL.B, D.L)
Advocacy Coordinator to Ethnic Resistance Organizations
Legal Aid Network (LAN)
E.mail: lahpai.nawsan@legalaidnetwork.org

Ms. Roi San Awng (LL.B, DBL, DML)
Advocacy Coordinator to National Legal Communities
Legal Aid Network (LAN)
E.mail: roisanawng@legalaidnetwork.org